

**41. Learn**

၄၁။ လေ့လာသင်ယူခြင်း

၄၁။ ပီခင်ဂျော့ကခင်သွခင်ကပ်

Matthew 11:28-30 Come to me, all you who are weary and burdened, and I will give you rest. Take my yoke upon you and learn from me, for I am gentle and humble in heart, and you will find rest for your souls. For my yoke is easy and my burden is light.

ရှင်မသဲခရစ်ဝင် ၁၁:၂၈-၃၀ ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိုမိမည်။ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။

ဂျမ်းလင်းမတ်၊ ၁၁:၂၈-၃၀ သူလိုင်းကခင်ယာပ်၊ လွင်လေး၊ ဂျပ်၊ ခုတ်ခင်းခေ၊ တင်းသီင်း၊ တင်းလှိုင်ခပ်ကိုလင်း၊ မူးတီးဂပ်တု။ ဂပ်တင်းပခင်ဂတ်းယီခင်ချမ်းသာ၊ ကော့။ ကပ်ဂါခင်းဂပ်တင်၊ သေလေးဂျပ်၊ တု။ ခါမ်၊ ကပ်ခခင်းတီးဂပ်တု။ ဂပ်မီးလွင် ကခင်ခိမ်သိမ်၊ ချူးတီမ်၊ ကော့။ ဂှင်လွင်သူတင်းလံးတင်းကခင်သားသာ၊ ကော့။ လွင်း မခင်းလမ်းဂါခင်းဂပ်ခံဂျပ်၊ ငါးကော့။ ခုတ်ခင်ခံဂော့မပ်ကော့၊ ဝးခင်၊ ခံကော့။

**Discussion: Learn from Jesus**

ဆွေးနွေးရန် = ယေရှုခရစ်တော်ထံမှ လေ့လာသင်ယူရမည်။

ကခင်တေလံးဂျပ်၊ လာတ်း = တေလံးသွခင်ကပ်တီးလင်းယေ၊ သုခရိလွင်ကော့။

Romans 16:17-19 I urge you, brothers, to watch out for those who cause divisions and put obstacles in your way that are contrary to the teaching you have learned. Keep away from them. For such people are not serving our Lord Christ, but their own appetites. By smooth talk and flattery they deceive the minds of naive people. Everyone has heard about your obedience, so I am full of joy over you; but I want you to be wise about what is good, and innocent about what is evil.

ရောမသြဝါဒစာ ၁၆:၁၇-၁၉ ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသောဆုံးမသြဝါဒနှင့် ဆန့် ကျင်ဘက်ဖြစ်သောသင်းခွဲခြင်း၊ မှားယွင်းခြင်းအကြောင်းကိုပြုတတ်သောသူတို့ကိုမှတ်၍ ရှောင်ကြလော့ဟုငါသတိပေး၏။ အကြောင်းမူကား၊ ထိုသို့သောသူတို့သည်ငါတို့သခင်ခရစ် တော်၏အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏အမှုကိုသာဆောင်ရွက်၍၊ လောကဝတ် စကားနှင့်ချော့မော့ သောစကားအားဖြင့် စိတ်ကောင်းသောသူတို့ကိုလှည့်ဖြားတတ်ကြ၏။ သင်တို့ယုံကြည်နားထောင်ခြင်းအကြောင်းအရာသည်လူအပေါင်းတို့တွင်ကျော်စောသည်

ဖြစ်၍၊ ငါဝမ်းမြောက်ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှါ၊ ဆိုးသောအမှု၌ကား အပြစ်ကင်းစေခြင်းငှါ၊ ငါအလိုရှိ၏။

**ရှမ်းမ ငါးခရ-၁၉** ပီးခွင့်ခပ်ကိုလုံး၊ မာတ်;တွင်းဝံ့ခပ်ကိုင်းကန်လောင်းဂိုတ်း လွင်း; တာင်းကန်ခေခိုင်းခွါးခိုင်း လွင်း;တာင်းကန်ခေခိုင်း;တင်းလံာ်ကန်ခတ်းခေခတ်း တာင်းကန်သင်,ကန်သွခေ ကန်သူလံး;ဂုပ်ခါမ်,ကပ်ယဝံ့ခေခေသေခေလး၊ ဝေ;ပီတ်း; ခပ်တု၊ဝုးခေ၊ ဂပ်ပခေသတီတီး;သူကေး။ လွင်း;မခေ;လမ်း၊ ခပ်ကိုင်းကန်ပီခေကိုဝံ့ ခေင်,ခေခေခေခေ ကမ်,ပွင်ကမ်,ဂိုတ်းကမူ,လမ်း;ဂုပ်းလမ်း;ခရိလံ။ ခပ်ပွင်ဂိုတ်းကမူ,တွင် ခပ်ဂူလုံး;ခေလး;လောင်းကပ်တင်းခွါမ်းလေး;ဂဝုတ်း ဂီဂ်,တင်းခွါမ်းကခေလောင်း;လောင်း ဝွခေ;ခေခေသေယဝံ့ ပီတ်းလီခေခပ်ကိုင်းကန်လံာ်လံာ်ငါမ်းခေခေကေး။ ဝွမ်း;ပိုင်း;လွင်း; တာင်းကန်သူယုမ်,မာတ်;ထွမ်,ကပ်ခေခေ လွတ်,တူဝ်ခွါ,ခေ;ဂူခေ;တင်း;သီင်း;တင်းလူင် ခေလး;ဂပ်မီး;တာင်းကန်သိုင်းပျေ,ယူ,ကေး။ ခေ;ဝုး;ခေခေသေဂေး;ဂပ်မီး;ကလူဝ်,ခွီး;ဂွီး; သူမီး;ပိုင်,လု,ခေ;တာင်းကန်လီခေလး;ဂင်း;လွတ်;တင်းကပျိုတ်း;ခေ;တာင်းကန်ဂုာ်ကေး။

**Discussion: Learn the truth**

ဆွေးနွေးရန် = အမှန်တရား သစ္စာတရား ကိုလေ့လာသင်ယူရမည်။  
ကန်တေလံး;ကုပ်,လါတ်း; = တေလံး;သွခေကပ်တြး;တာင်း;သိုင်း;တေ,တင်း; သီတ်း;လု,တြး;ကေး။

John 8:31 To the Jews who had believed Him, Jesus said, “If you hold to my teaching, you are really my disciples.

ရှင်ယောဟန်ခရစ်ဝင် ဂး၃၁ ထိုအခါ ယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။

ရှမ်းလမ်း;ယုင်း;ဂါခေ, ဂး၃၁ မိုင်း;ခေခေ လမ်း;ယေ,သု ဂေး;လါတ်း;တီး; ဂူခေ;ယုတ် ကန်ယုမ်,မာတ်;ကိုင်း;ခေခေခေလး;ဝုး;- ပေး;သူခေတ,ယူ,ခေ;တေ,သခေ,ဂပ်ကိုင်သူပီခေ တခေ;ဂပ်ကမာခေ,ခေခေပီခေကေး။

**Discussion: Hold His teaching**

ဆွေးနွေးရန် = ယေရှုခရစ်တော်ထံမှ လေ့လာသင်ယူသော ဒေသနာ၌ တည်ရမည်။  
ကန်တေလံး;ကုပ်,လါတ်း; = တေလံး;ခေတ,ယူ,ခေ;တေ,သခေ,လမ်း;ယေ,သုကေး။

Acts 26:24 At this point Festus interrupted Paul’s defense. “You are out of your mind, Paul!” he shouted. “Your great learning is driving you insane.”

တမန်တော်ဝတ္ထု ၂၆:၂၄ ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူးအဖြစ်သို့ ရောက်ခဲ့ပြီဟု ကြီးသောအသံနှင့်ဆို၏။

ဝုတ်ထုတမာခေ,လမ်း; ၂၆:၂၄ မိုင်း;ကန် ပေး;လု လမ်း;လါတ်း;ခွါမ်း;ခေ,ကပျိုတ်း; ကိုဝံ့ခေင်,ခေခေခေကိုင် ခုခေခေတ်း;တု ဂွင်;သီခေ,ခေလး;ဝုး;- ပေး;လု ကိုလုံး; မီး;ခေ

ပီခင်ဂူခင်းယွင်, ကိုဝ်း။ သွခင်ကပ်ကတတ်; ပိုင်, လျှာ, ခမ်ခေ, နလ; ထိုင်ပီခင်ဂူခင်းယွင်, ဂျာ, ယဝ်။ ဝျးခင်, ခံကျေး။

**Discussion:** Paul was a learned man

ဆွေးနွေးရန် = ပေါလု သည် ပညာတတ်ဖြစ်သည်။

ကခင်တေလံး; ကုပ်, လတ်; = ပေးလု ပီခင်ဂူခင်းဂတ်းမေပိုင်, လျှာ, ကျေး။

1 Corinthians 4:6-7 Now, brothers, I have applied these things to myself and Apollos for your benefit, so that you may learn from us the meaning of the saying, “Do not go beyond what is written.” Then you will not take pride in one man over against another.

ကောရိန္တု သြဝါဒစာပဌမစောင် ၄:၆-၇ ညီအစ်ကိုတို့၊ သင်တို့သည် ကျမ်းစာကိုလွန်၍ သူတပါးကိုမရှိသေအပ်ဟုငါတို့ကိုထောက်၍နားလည်စေခြင်းငှါ၎င်း၊ မာနစိတ် ထောင်လွှားသည်နှင့်တယောက်ကိုမှီဝဲ၍တယောက်ကိုငြင်းဆန်ခြင်းမရှိစေခြင်းငှါ၎င်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏ အကျိုးကိုထောက်၍ ငါနှင့် အာပေါလုကို ပုံဆောင်လျက် ဆိုသတည်း။ ထိုမှတပါး၊ အဘယ်သူသည်သင့်ကိုထူးခြားစေသနည်း။ သူတပါးလက်မှမခံယူဘဲအလိုအလျောက်ရ သောအရာတစ်ခုမျှ သင်၌ရှိသလော သူတပါးလက်မှခံယူသည်မှန်လျှင်၊ မခံယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။

၁ ကျေးရီခင်, ထု ၄:၆-၇ ပီး, ခွင့်ခပ်ကိုလုံး၊ ထွန်းလူလုံး, ကျမ်းစာပညာသေလေး, ဂပ်တင်းကျား, ပေးလု ရှိတ်းရှိုးပီခင်ပိုင်, သက်, သေ, တီး, သူ ခင်, ရှိတ်သူတန်းထွန်းလူလုံး, ရှပ်းသေလေး, ရှုလွင်း, ကခင်ဝျး, သူကမ်, လံး, ပုခပ်လံး, လှိုင်ကျမ်းလိတ်း၊ ကမ်, လံး, မီးရှုပ်လှုံမ, ခေ, ပီခင်သင်, ကမ်, လံး, ကိုင်ကျေခိုင်, သေယဝ် သမ့်ထိုင်ပီတ်းကျေခိုင်, ခေခင်ကျေး။ လွင်း, မခင်းလမ်း၊ ဖူးလှုံရှိတ်းရှိုး, သူပီတ်, ပိုင်, ခခင်။ ပေးသူယင်းကမ်, ခမ်, ကမ်, ကပ်လိုင်သူတန်းမီးကီသင်။ ပေးသူမီး ခွပ်, ပိုင်, လံး, ခမ်, ကပ်လိုင်, ရှိတ်းသင်လေး, သူရှိတ်းခင်, ရှင်ကမ်, လံး, ခမ်, လံး, ကပ်သေလေး, မီးတင်းကခင်ကုပ်, ဝါဝ်းယူ။

2 Timothy 3:14-17 But as for you, continue in what you have learned and have become convinced of, because you know those from whom you learned it, and how from infancy you have known the holy Scriptures, which are able to make you wise for salvation through faith in Christ Jesus. All Scripture is God-breathed and is useful for teaching, rebuking, correcting and training in righteousness, so that the man of God may be thoroughly equipped for every good work.

တိမောသေသြဝါဒစာဒုတိယစောင် ၃:၁၄-၁၇ သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းအလိုငှါပညာကိုပေးနိုင်သောဓမ္မကျမ်းစာကိုငယ်သောအရွယ်မှစ၍လေ့ကျက်သည်ကို၎င်း၊ သိမှတ်သည်နှင့်အထက်ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌တည်နေလော့။ ထိုကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည်စုံလင်သောသူ၊ ကောင်းသောအမှုအမျိုး

မျိုးတို့ကိုပြုစုခြင်းအလိုငှါပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ သြဝါဒပေးခြင်းအပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။

**၂ တိမော့သေ၊ ၃:၁၄-၁၇** ဂျူးမာတ်လွင်းကဆင် လိမ်မိုင်းမိုးယင်းလိန်ဆေခန့် မိုးလံးခါမ်၊ကပ်ဆေးတီး၊ဗုဒ္ဓလုံဆေခန့်ဇလး၊ မိုးလံးဂ္ဂူလီင်ထမ်၊မၤဂျါမ်းလိန်၊ကဆင်လၢင်းပခပ်ပိင်၊လု၊ ပုခင်းတၢင်းကဆင်ခဂ၊ချွတ်ကပ် ဂွပ်ပိုဝ်းတၢင်းယုမ်၊မာတ်ခင်း လဝ်းယေ၊သုခရိလုံ ဆေခန့်သေယဝ် ဧတ၊ယု၊ခင်းကယု၊ဝု၊တၢ်ကဆင်မိုးလံးသွန်ကပ်ဆေခန့် သွၢင်းသို၊ဝံခင်းဂ္ဂုပ်လုံမိုးတၢ်။ ဂျါမ်းလိန်၊ဂးမီးလိဝ်းဆေခန့်ပီခင်ဗြးပီခင်လဝ်းပပ်၊သွၢင်းသို၊ဝံဇလး၊ လၢင်းဂီတီးဂျေးလူးတၢင်းကဆင်ပခပ်သုင်းမၤပခပ်ကေးဝု၊တၢ် တၢင်းကဆင်ဗုလ်၊ကွတ်၊ခဆပျုကပျီတ်၊ တၢင်းကဆင်ခမးဂီတီးကဆင်သိုဝ်းတေ၊ တၢင်းကဆင်သင်၊ သွန်လွမ်းဆင်၊တြးဂျ်းဂုခင်းဗြးပီခင်လဝ်းလံးပီခင်ဂေၤကဆင်လေးလုမ်၊ ဂေၤကဆင်ခမးဂီခင်းဝံပုခင်းကဆင်တၢင်းပွင်ဂီတီးလွင်းတၢင်းကဆင်လီကဆင် ငါမ်းဂူးလိဝ်းဂူးပိုင်ဆေခန့်ကေး။

**Discussion: Learn from Paul**

ဆွေးနွေးရန် = ပေါလု ထံမှ သင်ယူမှတ်သားရမည်။  
ကဆင်တေလံးဂုပ်၊လၢတ်း = တေလံးသွန်ကပ်တီး လဝ်းပေးလု ကေး။

Colossians 1:7-8 You learned it from Epaphras, our dear fellow servant, who is a faithful minister of Christ on our behalf, and who also told us of your love in the Spirit.

**ကောလောသဲသြဝါဒစာ ၁:၇-၈** သင်တို့အမှုကိုစောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သောကျွန်ချင်း ဖေဖြ သည် သင်တို့ကိုသွန်သင်သည်အတိုင်း သင်တို့သည်ကြား၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို မှန်ကန်စွာဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။ သင်တို့၌ရှိသောဝိညာဉ်ပကတိ မေတ္တာကို ဖေဖြ သည် ငါတို့အား ပြခဲ့ပြီ။

**ဂေးလေးးခသး ၁:၇-၈** ဂးခင်၊ကဆင်သူလံးသွန်ကပ်တီး၊ ကေ၊ပဗြး၊ ဂေၤကဆင် ပီခင်ခးဂုခင်းလုံဗြး ခင်၊ဂဆင်တင်းဂှ်း၊ ဂေၤကဆင်ဂှ်းဂှ်း၊ ခင်ပီခင်ဗြး၊ကဆင်ပွဲကမူ ဇလးမီးသီတ်းလု၊ခင်းလဝ်းခရိလုံဆေခန့်၊ မခင်းခဆပျုးမိတ်းတၢ်၊ဝိလိလ်၊ပဂတီသုတီး ဂှ်းကေး။

**Discussion: Learn from Epaphras**

ဆွေးနွေးရန် = ဖေဖြ ထံမှ သင်ယူမှတ်သားရ၏။  
ကဆင်တေလံးဂုပ်၊လၢတ်း = လံးသွန်ကပ်တီး၊ ကေ၊ပဗြး၊ ကေး။

Philippians 4:9 Whatever you have learned or received or heard from me, or seen in me-put it into practice. And the God of peace will be with you.

**ဖိလိပိုသြဝါဒစာ ၄:၉** သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြံ လော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူ လိမ့်မည်။

**ဗေလိပိုပီ ၄:၉** သူ့ကွခင်ခင်ခင်ရှာငဲ့ဂျားကခင်သူလံးသွခင်ကပ်လံးငိခင်းကပ်လံးဂုခင် ကပ်တီးဂပ်တင်းသီင်းတင်းလှိုင်ခခေန်တျ။ ဖြေးပီခင်လဝ်းလဝ်းတင်းခခေန်တမ်းမီး ယူ၊လူလှ်းဂခင်တင်းသူကော့။

**Discussion: Learn and practice**

ဆွေးနွေးရန် = သင်ယူမှတ်သား၍ လိုက်လျောက်ကျင့်သုံးရမည်။  
ကခင်တေလံးဂုပ်,လၢတ်း = တေလံးသွခင်ကပ်ခလးမၢတ်းတွင်းဂမ်းရှာငဲ့ဂျီတ်းလွမ်းကော့

Titus 3:14 Our people must learn to devote themselves to doing what is good, in order that they may provide for daily necessities and not live unproductive lives.

**တိတုသြဝါဒစာ ၃:၁၄** ငါတို့၏လူများသည်လည်း အသီးမဲ့သောသူမဖြစ်။ ကိုယ်သုံးစရာဘို့ ရှိရမည်အကြောင်း၊ ကောင်းသောအကျင့်တို့ကို အမြဲကျင့်အံ့သောငှါ သင်ကြစေ။

**တိတု ၃:၁၄** ရှ်းဂူခင်းရှပ်းတင်းလံးသွခင်ကပ် ရှ်းလံးပွင်ဂျီတ်းကခင်လီကခင်ငါမ်းသေ ခလး၊ ရှ်းလံးလွံထီမ်ခိုဝ်းကခင်လှိုင်,ခခေန်တျ။ ယျ,ပေရှ်းလံးပီခင်ရှေ့ကခင်ကမ်,မီးမၢတ်, မီးရှင်းခခေန်။

**Discussion: Learn to do**

ဆွေးနွေးရန် = ကောင်းသောအကျင့်တို့ကို အမြဲကျင့်အံ့သောငှါ သင်ကြစေ။  
ကခင်တေလံးဂုပ်,လၢတ်း = ခခေန်,ရှိုင်တေလံးဂျီတ်းသၢင်းကခင်လီကခင်ငါမ်း တျ,သေခခေန် တမ်းလံးသွခင်ကပ်ကော့။

Hebrews 5:11-14 We have much to say about this, but it is hard to explain because you are slow to learn. In fact, though by this time you ought to be teachers, you need someone to teach you the elementary truths of God’s word all over again. You need milk, not solid food! Anyone who lives on milk, being still an infant, is not acquainted with the teaching about righteousness. But solid food is for the mature, who by constant use have trained themselves to distinguish good from evil.

**ဟေဗြဲသြဝါဒစာ ၅:၁၁-၁၄** ထိုမေလခိဇေဒက်၏ အကြောင်းကိုငါတို့ပြောစရာစကား အများရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဉာဏ်နုနုသောကြောင့်အပြောခက်လှ၏။ သင်တို့သည်ကာလကြာသောကြောင့်ဆရာအဖြစ်သို့ရောက်သင့်သော်လည်း၊ဘုရားသခင် ၏ဗျာဒိတ်တော်၌ရှေ့ဦးစွာသင်ရသောတရားနုတို့ကိုသူတပါးထံ၌တဖန်သင်ရသောအ ကြောင်းရှိသည်ဖြစ်၍၊ကြေခဲသောအစာကိုမသုံးဆောင်၊နို့ကိုသာသုံးဆောင်ရသောသူဖြစ် ကြ၏။နို့ကိုသာသုံးဆောင်သောသူမည်သည်ကား၊ သူငယ်ဖြစ်သောကြောင့်ဖြောင့်မတ်ခြင်း

တရား၌လေ့လာခြင်းမရှိ။ကောင်းကျိုးမကောင်းကျိုးကိုပိုင်းခြား၍သိနိုင်သောဉာဏ်ပေး  
တတ်သော၊အကြားအမြင်အတွေ့အစမ်းများသောသူတည်းဟူသော၊စုံလင်သောအရွယ်ရှိ  
သောသူတို့မူကား၊ ကြေခဲသောအစာအာ ဟာရ ကိုသုံးဆောင်ကြ၏။

**ရှေ့ဥပုဒ် ၅:၁၁-၁၄** လွင်း၊ မေ၊လခိလေ၊တိဂ်၊ ခေခေ မီးခွမ်းပုခေ၊ကခေဂှမ်းတခင်း  
လၢတ်၊ ခခေခေ၊လူင်လၢင်ကျေး။ ဂူလ်းဂး၊ ဂွပ်၊ပိုဝ်း၊ကခေသူလၢခေ၊ထိုင်ခလး၊ တီး၊  
တေလၢတ်၊ပခေခေခေ ပီခခေကခေယၢပ်၊ခေ၊လူင်လၢင်ကျေး။ ပီဂ်သမံ သူထုဂ်၊လီခိုတ်  
ထိုင်ပီခခေ၊ဂိုင်ခေ၊ယဝ်သေဂေး၊ သူယင်းမီးလွင်း၊ကခေသမံတခင်းလံး၊သွခခေကဝ်တြး  
ခခေ၊တီး၊ပိုခခေ၊ထီင်းယူ၊ကျေး။ သူလူင်၊ဂိခခေခခေ၊ဂူလ်းကျေး။ သူကခေ၊ဂိခခေလံး၊တၢင်း  
ဂိခခေကခေဂိခခေ၊ကခေခီင်ခခေခေ။ ဂေးကခေဂိခခေခခေ၊ခခေခခေ၊ဂွပ်၊ပိုဝ်း၊ပီခခေလုဂ်၊ကွခခေ၊  
ခလး၊ကခေ၊မေ၊ကခေ၊လၢင်းခခေ၊ခခေဂ်ပၢတ်၊တၢင်းကခေသိုဝ်း၊တေ၊ခခေ။ ခဝ်လှိုဝ်းကခေ  
မီးကသၢဂ်၊ကခေ၊ကခေလေးလုမ်၊ယဝ် ကခေဝး၊ ခဝ်လှိုဝ်းကခေမီးတၢင်းကခေခိခခေ၊  
တၢင်းကခေဂှခေ၊ တၢင်းကခေထူပ်း၊ တၢင်းကခေလုပ်း၊ဂမ်၊ တၢင်းကခေလၢင်းပခေပိုင်၊  
လု၊ကခေခွဲး၊လှိုဝ်းခခေလှိုဝ်းခလး၊ဂူကခေလီလံး၊ခခေခခေ၊လမ်း လံး၊ဂိခခေတၢင်းဂိခခေကခေဂိခခေ၊  
ကခေခီင်ခခေယူ၊ကျေး။

**Discussion: Slow learners**

ဆွေးနွေးရန် = သင်တို့သည် ဉာဏ်နုနုသောကြောင့်အပြောခက်လှ၏။  
ကခေတေလံး၊ဂုပ်၊လၢတ်၊ =သူလၢခေ၊ထိုင်ခလး၊ပီခခေကခေသွခခေယၢပ်၊ခေ၊လူင်လၢင်ကျေး။